

သက်ဆိုင်သူသို့

ဖေဖော်ဝါရီ ၁ ရက် စစ်အစိုးရမှ အာဏာသိမ်းပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် အာဏာကို ဆက်လက်ချုပ်ကိုင်ထားရန် ယင်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တောင်မှ ပယ်ဖျက်ခဲ့ပြီးသည့်နောက် တွင် မိမိတို့သည်ဤစာကို ရေးသားလိုက်ရပါသည်။ စစ်တပ်၊ ၎င်း၏ စီးပွားရေးအကျိုးစီးပွားနှင့် ခရိုနီများသည် ကောင်းမွန်စွာ မှတ်တမ်းတင်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရက်စက်ယုတ်မာသော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် ရှည်လျားသောသမိုင်းကြောင်းရှိပါသည်။

ပူးတွဲပါကြေငြာချက်သည် မြန်မာနိုင်ငံရှိအရပ်ဘက်လူ့အဖွဲ့အစည်းများထံမှ အရေးယူဆောင်ရွက်ရန် တောင်းဆိုချက်ဖြစ်ပါသည်။ တောင်းဆိုသည့်အချက်များမှာ အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့အစည်းများအနေဖြင့် အစိုးရမှ အာမခံချက်ပေးသော လုပ်ငန်းများနှင့် အစိုးရမှ အာမခံချက်မပေးသော လုပ်ငန်းများအားလုံးတွင် ချေးငွေများ နှင့် ငွေကြေး အထောက်အပံ့ပေးမှုများကို ရပ်ဆိုင်းရပါမည်။ ယင်းလုပ်ငန်းများသည် စစ်အုပ်ချုပ်ရေးအား တရားဝင်ဖြစ်အောင် ဆောင်ရွက်နိုင်မည်မဟုတ် ဆိုသည့် တိကျသေချာသော အတည်ပြုချက် မရမချင်း ရပ်ဆိုင်းထားသင့်ပေသည်။

ကြေငြာချက်တွင်လုပ်ဆောင်ရန် တောင်းဆိုထားမှုများကိုအသိမှတ်ပြုဆောင်ရွက်ပါ။ မြန်မာ ပြည်သူ့လူထုအား ဒီမိုကရေစီလုပ်ငန်းစဉ်သို့ ပြန်လည်သွားနိုင်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီဆီသို့ဦးတည်နိုင်ဖို့ရန်ကူညီပံ့ပိုးပါ။

အားနည်းသည့်ထုတ်ပြန်ချက်များ၊ “စောင့်ကြည့်လေ့လာခြင်း” နှင့် “စိုးရိမ်ပူပန်ခြင်း” တို့သည် စစ်အစိုးရမှ အာဏာတည်ဆောက် ချုပ်ကိုင်ထားရန်ကြိုးစားနေမှုအတွက်အထောက်အပံ့ ဖြစ်စေပါသည်။

အရေးယူမှုမရှိခြင်းနှင့် ဟိုမရောက်ဒီမရောက်အစီအမံများသည် ကြံရာပါမြောက်ပါသည်။

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများ (IFIs) နှင့် နိုင်ငံအလိုက်အလှူရှင်များ -
အာဏာသိမ်းမှုကြောင့် ချေးငွေများကိုရပ်တန့်၍ မြန်မာနိုင်ငံမူဝါဒကိုအပြည့်အဝပြန်လည်သုံးသပ်ပါ
စစ်အစိုးရသို့မဟုတ်၎င်း၏ခရီးစဉ်များကိုမထောက်ပံ့ပါနှင့်

နိုင်ငံတကာအသိုင်းအဝိုင်းသို့ အထူးသဖြင့် IFI များ နှင့် နိုင်ငံအလိုက်အလှူရှင်များ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင်မြန်မာစစ်တပ် (တပ်မတော်) မှအာဏာသိမ်းခဲ့မှုအား ထောက်ရှုပြီး
မြန်မာနိုင်ငံနှင့်သင်၏ ချေးငွေဆိုင်ရာဆက်ဆံရေးကိုချက်ချင်း ရပ်တန့်ရန်နှင့် ပြည့်စုံစွာ
ပြန်လည်အကဲဖြတ်ရန်သင့်အား အပြင်းထန်ဆုံးသောအားဖြင့် တိုက်တွန်းပါသည်။
စစ်တပ်ကအာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျင် တရားမဝင်ပါ။ IFI များ သည်
စစ်အစိုးရကိုအသိအမှတ်ပြုခြင်းသည် တရားဥပဒေစိုးမိုးမှုကိုဆန့်ကျင်ပေလိမ့်မည်။ မြန်မာစစ်တပ်သည်
ရက်စက်သောရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြာမြင့်စွာ ကတည်းကပင်
ဆောင်ရွက်ခဲ့ပါသည်။ ယင်းတို့ကို မြန်မာနိုင်ငံအတွက် လွတ်လပ်သော နိုင်ငံတကာ
အချက်အလက်ရှာဖွေရေးအဖွဲ့ မှ မှတ်တမ်းတင်ထားပါသည်။

ချေးငွေများကိုရပ်ဆိုင်းရန်၊ အစိုးရအာမခံထားသောလုပ်ငန်း နှင့်အစိုးရအာမခံမှုမရှိသောလုပ်ငန်း
အားလုံးတွင်ချေးငွေများနှင့်ငွေပေးချေမှုကိုဆိုင်းငံ့ထားရန်နှင့် ထိုလုပ်ငန်းများအားစစ်တပ်၏
အုပ်ချုပ်မှုကိုတရားဝင်မှုမရှိကြောင်း အပြီးသတ်အတည်ပြုသည်အထိ ဆိုင်းငံ့ထားပေးရန် ကျွန်ုပ်တို့မှ
တောင်းဆိုပါသည်။ ထို့အပြင်စစ်အစိုးရနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများ (မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်း (MEC)၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)အပါအဝင်) စစ်အစိုးရနှင့်
ဆက်စပ်နေသောခရီးစဉ်ကုမ္ပဏီများ သို့မဟုတ် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများနှင့်
ဆက်နွှယ်နေသောချေးငွေများကို ပြန်လည်ရုပ်သိမ်းဖို့ရန်လည်း တောင်းဆိုပါသည်။ တတိယအနေဖြင့်
လူမှုအသိုင်းအဝိုင်း၏အခွင့်အရေးများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန်နှင့်
အရပ်ဘက်နယ်ပယ်များကိုကာကွယ်နိုင်ရန်အတွက် ချေးငွေများ၏ ထိရောက်မှုကို ပြန်လည်သုံးသပ်ဖို့ရန်
တောင်းဆိုလိုက်ပါသည်။

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ချေးငွေထောက်ပံ့မှုများသည် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များကို လုံးဝ
(လုံးဝ) အကျိုးမပြုသင့်ပါ။ ချေးငွေရယူသည့် ကုမ္ပဏီများ နှင့်စစ်တပ်ကုမ္ပဏီများအကြား ဆက်နွှယ်မှု
အသစ်များကို ဖော်ထုတ်နိုင်ရန်အတွက်ပုဂ္ဂလိကကဏ္ဍ ချေးငွေများကို သေချာစွာ
လေ့လာသုံးသပ်သင့်ပါသည်။ ရန်ကင်းနေရသူများနှင့် ထိခိုက်လွယ်သူများအား တိုက်ရိုက်ကူညီသည့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို စစ်အစိုးရမှ ယင်းတို့၏တရားမဝင် အာဏာကို
ဖက်တွယ်ထားနိုင်စေရန် အထောက်အပံ့ဖြစ်စေသော ငွေကြေးထောက်ပံ့မှုနှင့် ခွဲခြား သိမြင်ဖို့ရန်
လိုအပ်ပါသည်။

ကျွန်ုပ်တို့မှအောက်ပါအချက်များကို တိုက်တွန်းလိုပါသည် -

- မြန်မာများနှင့်စည်းလုံးညီညွတ်စွာ ဖော်ပြပါလုပ်ငန်းများတွင် အတူတကွရပ်တည်ပါ - (၁) သူတို့၏
ဒီမိုကရေစီအခွင့်အရေးများကိုဖော်ထုတ်တောင်းဆိုခြင်း၊ (၂) တရားဥပဒေ စိုးမိုးရေးအား

လေးစားထောက်ခံခြင်း (၃) ၂၀၂၀ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ဖြစ်စဉ်နှင့် ရလဒ်များကိုကာကွယ်ခြင်း နှင့် (၄) အရပ်ဘက်နယ်ပယ်၊ စာနယ်ဇင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများ (အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိန်းသိမ်းခံထားသူ ၃၀၀ ကျော်အပါအဝင်) အထူးသဖြင့်ချေးငွေစီမံကိန်းများ လုပ်ကိုင်သူများ၏ လွတ်လပ်ခွင့်ကို ကာကွယ်ခြင်း စသည်တို့ဖြစ်ပါသည်။

- နိုင်ငံတကာအသိုင်းအဝိုင်းအား အာဏာသိမ်းမှုနှင့်စစ်တပ်၏အကြမ်းဖက်မှုများကိုရှုတ်ချဖို့ရန် တောင်းဆိုမှုများကိုအတည်မှတ်ပြုပေးရန် နှင့် ပြည်သူ့လူထုအပေါ်မဟုတ်ဘဲ စစ်တပ်နှင့် ၎င်း၏ခရိုနီများအပေါ် ပြင်းထန်သောပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေအောင်ဆောင်ရွက်ရန်
- ဆန့်ကျင်ဘက်ဖြစ်နေသောသတင်းစကားပေးမှုကိုရှောင်ရှားဖို့ရန် အလို့ငှာ IFIများစုပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ရန် အတူတကွလုပ်ဆောင်ပါ။ ဒီမိုကရေစီအရေးကို ယုတ်လျော့ စေသည့် အားနည်းသောကြေညာချက်များ ထုတ်ပြန်မည့်အစား [\(ကမ္ဘာ့ဘဏ်၏](#) “လေးနက်သော အခြေအနေ” အသုံးအနှုန်းကဲ့သို့) COVID-19 တုန့်ပြန်မှုအပါအဝင် ကို စစ်အစိုးရနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် သင်၏ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထောက်အပံ့ကို အလျှော့ပေး လိုက်လျော့မည် မဟုတ်ကြောင်းရှင်းလင်းစွာ၊ ပြတ်ပြတ်သားသားဖော်ပြပါ။ ယင်းတို့ဆောင်ရွက်ခြင်း မဟုတ်ပါက အာဏာသိမ်းတာကို ပုံမှန်ဖြစ်အောင်လုပ်သကဲ့သို့ ဖြစ်စေခြင်း၊ စစ်တပ်၏ နှိပ်ဆဲညှင်းဆဲမှုများကို အားကောင်းလာစေနိုင်သည့်အပြင်၊ ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်အောင်ဆောင်ရွက်မှု အတွက် ကတိကဝတ်များကို ပျက်ပြယ်စေပါသည်။
- အလုပ်သမားစံနှုန်းများကို လေးစားရန်အတွက်ပုဂ္ဂလိကချေးငွေရယူသည့်ကုမ္ပဏီများနှင့် အများပြည်သူဆိုင်ရာစီမံကိန်းများကို အနီးကပ်စောင့်ကြည့်ရန်၊ လွတ်လပ်စွာစုရုံးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် နှင့် လွတ်လပ်စွာနိုင်ငံရေးအမြင်များထားရှိခွင့်တို့ကို လက်တုံ့ပြန်ခြင်း သို့မဟုတ် ခွဲခြားဆက်ဆံခြင်းကို သည်းခံမည်မဟုတ်ကြောင်းရှင်းလင်းစွာပြသပါ။ မိမိတို့၏ လုပ်ပိုင်ခွင့်များ ရုပ်သိမ်းခံလိုက်ရသောစီမံကိန်းလုပ်သားများကို စစ်အစိုးရက ချက်ချင်းလွှတ်ပေးဖို့ တွန်းအားပေးရန်။ ဒီမိုကရေစီအရေးနှင့် ထိရောက်သော COVID-19 တုန့်ပြန်မှုအတွက် အာဏာသိမ်းမှုကို ပထမဆုံးဆန့်ကျင်ခဲ့သည့်ကျန်းမာရေးလုပ်သားများ၏ အခွင့်အရေးကိုကာကွယ်ပါ။
- ပါဝင်ပတ်သက်နေသည့် IFI များ (အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်)၊ မြန်မာနိုင်ငံလူထု အခြေပြုအဖွဲ့အစည်းများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ဆွေးနွေးပွဲပြုလုပ်ဖို့ရန် စီစဉ်ပါ။

ရိုးသားစွာဖြင့်
အောက်ပါလက်မှတ်ရေးထိုးထားသူများ

1. ခြေလှမ်းသစ်လူမှုဖွံ့ဖြိုးရေး
2. ညီမော်ဒူ
3. တို့တောင်သူလယ်သမားအသင်း
4. ဒိုမြေကွန်ရက်
5. ပညာပါရမီစာကြည့်တိုက်
6. ပွင့်ဖြူလယ်မြေကွန်ရက်
7. မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်အဖွဲ့ပညာပါရမီ ကုသိုလ်ပြုအဖွဲ့
8. မကွေးဒေသဖွံ့ဖြိုးတိုးတက်ရေးစင်တာ
9. မဇ္ဈိမနုလုံးသားလူငယ်အဖွဲ့
10. မြေလတ်မျိုးဆက်အင်စတီကျု
11. မိတ္ထီလာခရိုင် အလင်းတန်းအဖွဲ့
12. ရွှေခြင်္သေ့တောင်သူကွန်ရက်
13. ရွှေခြင်္သေ့တောင်သူကွန်ရက်(ရွှေဘိုခရိုင်)
14. ရွှေတြိဂံတောင်သူလယ်သမားအဖွဲ့
15. ရွှေတောင်တိုက်နယ်တောင်သူ့အားမာန် ဝမ်းတွင်းမြို့နယ်အဖွဲ့
16. လမ်းပြကြယ် LGBT Group
17. ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ သျှမ်းလူငယ်များစည်းလုံးညီညွတ်ရေးအဖွဲ့
18. Action Committee for Democracy Development
19. Ahlin Tagar Rural Development Organization
20. Airavati Organisation
21. Alinsaetamarn Library & Resource Center
22. Alliance of Masses and Basic Sectors for Unity and Harmony - Initiatives for Normalization and Advancement for Human Security (AMBUH-INAH)
23. Alternative ASEAN Network on Burma (ALTSEAN-Burma)
24. Area Peace and Development Forward
25. Arr Marn Thit Social Development Organization
26. ASEAN Parliamentarians for Human Rights
27. Asian Forum for Human Rights and Development (FORUM-ASIA)
28. Asia Pacific Transgender Network
29. Asian Peoples Movement on Debt and Development
30. AYY Famar Union
31. Ayyar Pyo May Women Development Organization
32. Bangladesh Working Group on External Debt (BWGED)
33. Bank Information Center
34. Banmaw Youth Network
35. Bee House
36. Beyond Borders Malaysia
37. Blue Banner
38. Both ENDS
39. Building and Wood Workers International Asia Pacific
40. Building and Woodworkers International
41. Bullisa Initiative for Rural Development Organisation (BIRUDO)
42. Burma Campaign UK
43. Burma Human Rights Network
44. Burma Task Force/Justice for All
45. Candle light youth group
46. Centre for Peace and Justice, Brac University
47. Child Prevention Network

48. Children on the Edge
49. Chin Agency
50. Chin MATA Working Group
51. Chin Resources Center
52. Chin Women Development Organization
53. Civil Health and Development Network (CHDN)
54. Community Association Development
55. Comreg
56. Crane Center for Mass Atrocity Prevention
57. Crude Accountability, USA
58. CSW
59. Dawei Development Association
60. Defenders in Development
61. Doe Myae Civil Social Development Organization
62. Education International
63. Enlightened Myanmar Research Foundation (EMReF)
64. Equipo Jurídico por los Derechos Humanos
65. Equitable Cambodia
66. Famar Agricultural Network
67. Farmers And Land Rights Action Group
68. Farmers Development and Environmental Watch Group
69. FIDH - International Federation for Human Rights
70. Finnish Foundation for Media and Development (Vikes)
71. Foundation for the Development of Agusanons, Inc.
72. Free Burma Campaign (South Africa) (FBC(SA))
73. Free Education Service Organization
74. Freedom and Labor Action Group
75. Freedom House
76. Fresh Eyes
77. Fund for Congolese Women
78. Future Light Center
79. Future Light Social Development Organization
80. Future Star Youth Organization
81. Future Women Association (FWA)
82. Gender and Development in Practice (GADIP)
83. Gender Action
84. Gender Alliance for Development Centre
85. Gender and Development Advocates (GANDA) Filipinas
86. Gender and Development for Cambodia (GADC)
87. Golden Future Social Development Organization
88. Golden Heart Organization
89. Green Advocates International
90. Heartland Initiative, Inc.
91. Helping Hands (ကူညီသောလက်များ (ဒေသဖွံ့ဖြိုးရေးအဖွဲ့))
92. Hkumzup Development Committee
93. Hope For Children Development Organization
94. Htoi Gender and Development Foundation
95. Htum Thit Sa Rural Development Organization
96. Human Rights Foundation of Monland (HURFOM)
97. IFI Watch Myanmar
98. iLaw (Thailand)
99. Inclusive Development International
100. IndustriALL Global Union
101. Info Birmanie
102. Institute for Asian Democracy
103. International Accountability Project (IAP)
104. International Campaign for the Rohingya

105. International Centre for Ethnic Studies, Sri Lanka
106. International Rivers
107. International Service for Human Rights (ISHR)
108. International State Crime Initiative (ISCI), Queen Mary University of London
109. International Trade Union Confederation
110. International Women's Rights Action Watch Asia Pacific (IWRAP Asia Pacific)
111. Justice Movement for Community Inlay
112. Kachin State Women Network
113. Kachin Women Union
114. Kan Chay Arr Man Fishery Development Organization
115. Kanpetlet Land Development Organization
116. Karen Environmental and Social Action Network
117. Karen Youth Network
118. Karen Youth Rangoon
119. Karenni Evergreen (KEG)
120. Karenni Human Rights Group
121. Karenni Law and Human Right Committee (KnLHRC)
122. Karenni Mobile Health Committee (KnMHC)
123. Karenni National Women Organization (KNWO)
124. Karenni National Youth Organization (KNYO)
125. Karenni Refugee Committee (KnRC)
126. Karenni Social Welfare and Development Center (KSWDC)
127. Kaung Myat Hnalonethar Health Care Organization
128. Kayah Baptist Association- Christian Social Service and Development Department (KBA-CSSDD)
129. Kayah Earthrights Action Network- KEAN
130. Kazakhstan International Bureau for Human Rights and the Rule of Law
131. Khumi Affairs Coordination Council (KACC)
132. LAIN Technical Support Group
133. Lamyang Farmers Network
134. LatButta Famar Union
135. League for the Defence of Human Rights in Iran (LDDHI)
136. Legal Aid For Human rights
137. LICADHO
138. Light Social Development Organization
139. Lin lake Kyal Social Development Organization
140. Magway Region Development and Justice Organization (MRDJO)
141. Manushya Foundation
142. Matu Women Organization
143. Metta Development Foundation
144. Migrant CARE
145. Mindspeaks.co
146. Mine Free Myanmar
147. MiningWatch Canada
148. Missionary Oblates
149. Muditar Organization
150. Mung chying rawt jat အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့
151. Myanmar Health Assistants Union
152. Myanmar Muslim Youth Association (Kachin State)
153. National Fisheries Solidarity
154. National Network for Education Reform
155. NGO Forum on ADB
156. No Business With Genocide
157. Nonviolence International Canada
158. Northern Spectrum Youth Association
159. Odhikar
160. Open Development Foundation
161. Oyu Tolgoi Watch

162. Pace on Peaceful Pluralism (PoPP)
163. Pakistan Kissan Rabita Committee
164. Pan Thi Kyo LGBT Organization
165. Paung ku
166. Paungsee Myittar Organization
167. Peace World Gender Orgnaization
168. Persatuan Sahabat Wanita Selangor
169. Phyu Sin Myittar Social Development Organization
170. Pone Yate Sit Regional Development Organization
171. Progressive Voice
172. Project HEARD
173. Project SEVANA South-East Asia
174. Public Services International (PSI)
175. Recourse
176. Rivers without Boundaries
177. Rivers without Boundaries Coalition- Mongolia
178. Rule of law watch group
179. Rural Social Development Organization
180. Sarnar Kyi Phyu Social Development Organization
181. SarPhyu Famar Network
182. Saytana Shaesaung Youth Organization
183. SCVG
184. Shan Women Development Network
185. Shwe Min Thar Foundation
186. Shwe Nathar Famar Development Organization
187. Shwechinthae Social Service Group (ShweBo)
188. Siemenpuu Foundation
189. Sisters of Charity of Saint Elizabeth
190. Southern Youth Development Organization
191. Summer Shulter Library
192. Swam Su Ti Rural Development Organization
193. Tha Pyay Education Foundation
194. The Finnish Foundation for Media and Development (Vikes)
195. The Khumi Institute (TKI)
196. The Nyein Foundation
197. The PLAN: Public Legal Aid Network
198. The Seagull: Human Rights, Peace & Development
199. Thukhuma Khayeethe Team (TKT) သူ့ခမခရီးသည်အဖွဲ့
200. Thwee Community Development Organization
201. U.S. Campaign for Burma
202. Union Aid Abroad- APHEDA
203. urgewald e.V.
204. VOICE
205. Vrede vzw
206. Waingmaw CSO Network
207. Waingmaw Women CBO
208. Watnet Chaung Alinkar
209. WIDE+ (Women In Development Europe+)
210. Witness Radio - Uganda
211. WomanHealth Philippines
212. Worker Development Organization
213. Yai Ywal Yar Youth Development Organization
214. Yatanar Youngyi Social Development Organization
215. YMCA Mandalay (Young Men's Christian Association)
216. Young Ni Oo Women Social Development Organization
217. YOUNITY
218. Zinlum Committee (Tanphaye)
219. The Baroness Cox, The House of Lords, UK Parliament

နောက်ခံအကြောင်းအရာ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ အောက်ပါ ငွေကြေးစီမံကိန်း (ချေးငွေများ၊ ထောက်ပံ့ငွေများ၊ အာမခံချက်များ၊ ဘဏ္ဍာရေးကြားခံများ၊ အခြားငွေကြေးပုံစံများနှင့် COVID-19 တုန့်ပြန်မှုကို ပံ့ပိုးခြင်းဖြင့် IFI ကတိကဝတ်များ ပါဝင်သည့် လက်ရှိနှင့် စီစဉ်နေသည့် စီမံကိန်း စုစုပေါင်း ပမာဏ) နှင့် အခြားငွေကြေးစီးဆင်းမှုများကို မီးမှောင်းထိုးပြထားပါသည်။

- (ချေးငွေများကိုဤနေရာတွင်ထည့်သွင်းပါ)
 - ကမ္ဘာ့ဘဏ် (IDA) - စီမံကိန်း ၄၁ ခု၊ အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံ
 - IFC - စီမံကိန်း ၃၈ ခု၊ အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ သန်း ၈၅၀
 - MIGA - စီမံကိန်း ၉ ခု၊ အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၁.၂၂ ဘီလီယံ
 - ADB - စီမံကိန်း ၉၇ ခု၊ အကြမ်းဖျဉ်း အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ
 - AIIB - စီမံကိန်း ၁ ခု၊ အမေရိကန်ဒေါ်လာ သန်း ၂၀
 - IMF - လက်ရှိချေးငွေများနှင့်ဝယ်ယူမှုများအတွက် အမေရိကန်ဒေါ်လာ ၆၈၉.၂၄ သန်း
 - ကမ္ဘာ့ဘဏ်၊ IMF နှင့် ADB တို့၏ COVID-19 တုံ့ပြန်မှုအတွက် စုပေါင်း ကူညီထောက်ပံ့မှုများ

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချေးငွေ၊ ထောက်ပံ့မှုနှင့် ယင်းနှင့် ဆက်စပ်နေသော နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်ချင်းဆိုင်ရာ မဟာဗျူဟာများသည် အောက်ပါအခြေအနေများဖြင့် ပံ့ပိုးနိုင်မှသာ အောင်မြင်ပေလိမ့်မည် - (၁) တရားဥပဒေစိုးမိုးရေး၊ (၂) ဒီမိုကရေစီ အင်စတီကျူးရှင်းများ လည်ပတ်ရေး၊ (၃) ပြည်သူ့လူထု၏အခွင့်အရေးများ၊ လူ့အခွင့်အရေး ကာကွယ်ကြသူများနှင့် လွတ်လပ်သော မီဒီယာတို့ကို အကာအကွယ်ပေးခြင်း။ ယင်းအခြေအနေများ၏ ဆန့်ကျင်ဘက်ဖြစ်သော ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို စစ်တပ်နှင့် အထူးသဖြင့် ယင်း၏ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်အားအပ်နှင်းခဲ့ပါသည်။ ဗိုလ်ချုပ်မင်းအောင်လှိုင် နှင့်စစ်တပ်သည် ကြာမြင့်စွာကတည်းကပင် နိုင်ငံတကာရာဇဝတ်မှုခုံရုံး နှင့် အပြည်ပြည်ဆိုင်ရာတရားရုံး တို့မှ စစ်ဆေးခြင်းခံနေရပြီး ရက်စက်သောရာဇဝတ်မှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်။ ယင်းတို့ကို မြန်မာနိုင်ငံအတွက် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့မှ မှတ်တမ်းတင်ထားပါသည်။ မင်းအောင်လှိုင်သည် ဗဟိုဘဏ်၏ ဥက္ကဋ္ဌ နေရာကို အစားထိုးခန့်ခွဲပြီး ယခုအခါ IMF ၏ မကြာသေးမီက လွှဲပြောင်းပေးခဲ့သောအမေရိကန်ဒေါ်လာ ၃၅၀ ချေးငွေ ကိုသုံးစွဲနိုင်သည့် အခြေအနေရှိပါသည်။ ဥပမာအားဖြင့် သူသည် ဒီမိုကရက်နည်းကျ ရွေးကောက်ခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရမှ ခန့်အပ်ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံးကို ဖယ်ရှားပြီးဖြစ်ပါသည်။

ငွေချေးသူများသည် ယင်းတို့၏ ကိုယ်ပိုင်မှုဝါဒများနှင့် ကြိုတင်ထားရှိသည့် ကတိကဝတ်များကို လိုက်နာသင့်ပါသည်။ ဥပမာအားဖြင့် due diligence၊ ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အန္တရာယ်များ၊ ရပ်ရွာလုံခြုံရေးနှင့် အလုပ်သမားများအတွက် စံနှုန်းလိုအပ်ချက်များ အပါအဝင် ကမ္ဘာ့ဘဏ်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးရာမူဘောင်၊ သို့မဟုတ် အတင်းအဓမ္မ ပြန်လည်နေရာချထားရေး၊ ဌာနေတိုင်းရင်းသားလူမျိုးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့်

အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ်၏ [အကာအကွယ်ပေးရေးမူဝါဒများ](#) စသည်တို့ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အလားအလာရှိသော ဆိုးကျိုးသက်ရောက်မှုများ ကို ဖော်ထုတ်ရန်နှင့် ငွေကြေးလက်ခံသူများကို လွှမ်းမိုးနိုင်ဖို့ရန် ဩဇာကိုအသုံးပြုဖို့ရန် လိုအပ်စေသော OECD ၏ [အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးအပြုအမူနှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာလမ်းညွှန်မှုများ](#) ကဲ့သို့ တာဝန်ရှိသော စီးပွားရေး အလေ့အကျင့်များကိုလည်း လိုက်နာသင့်ပါသည်။ အနည်းဆုံးငွေချေးသူများသည် ရေရှည်တည်တံ့ ခိုင်မြဲသော၊ အားလုံးပါဝင်သော၊ သာတူညီမျှရှိသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် စသည့် အချက်များ ပါဝင်သည့် ၂၀၂၀ Finance in Common ထိပ်သီးအစည်းအဝေးတွင် [ဖော်ပြထားသည့်](#) ရည်မှန်းချက်များနှင့် ကိုက်ညီသင့်ပါသည်။

အထက်တွင်တင်ပြခဲ့သော မူဘောင်များနှင့် အခြားမူဘောင်တို့တွင် ဖော်ပြထားသော စောင့်ကြည့်စစ်ဆေးရေးနှင့် ဆုံးရှုံးမှုဖြစ်နိုင်ချေသုံးသပ်မှုတို့ကို အောက်ပါအရေးကြီးသည့် အချက်များကိုအနည်းဆုံး မေးခွန်းထုတ်သင့်ပါသည်။

- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် [ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာများ](#) ကို စစ်တပ်နှင့်အထူးသဖြင့် ၎င်း၏ ခေါင်းဆောင် မိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အပ်နှင်းခဲ့သည်။ ရက်အနည်းငယ်အတွင်း အလုပ်သမားများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သပိတ်မှောက်ခဲ့ကြသည်။ စစ်တပ် ထိန်းချုပ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာအမျိုးသား လေကြောင်းလိုင်း၊ ရထားလမ်း၊ မိုင်းများနှင့်အစိုးရ ဝန်ကြီးဌာနများ၊ ဆောက်လုပ်ရေး နေရာများ၊ အထည်ချုပ်စက်ရုံများနှင့် စာသင်ကျောင်းများလည်း ပါဝင်ကြပါသည်။
- ပြည်တွင်းပဋိပက္ခသည်ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် အရပ်သားများအားပစ်မှတ်ထား (သို့) ကာကွယ်ရန် ပျက်ကွက်ခဲ့သည့် [တိုက်ခိုက်မှုပေါင်း အနည်းဆုံး ၁,၀၂၄ ခု](#) ပြည်နယ် / တိုင်း ၁၄ ခုမှ ၁၃ ခုတွင် ဖြစ်ပွားခဲ့ပြီး အရပ်သားများ ၂၄၂ ဦး သေဆုံးပြီး ၇၀၆ ဦး ဒဏ်ရာရကာ ၁၄၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ပါသည်။
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျရှုံးသွားခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကိုအကောင်အထည်မဖော်နိုင်တော့ပါ။ NCA တွင် စစ်တပ် ပါဝင်ပြီး စစ်တပ်သည် ၎င်းသဘောတူထားသည့် စာချုပ်အချက်ကို မကြာခဏ ချိုးဖောက်လေ့ရှိပြီး [နောက်ဆုံးချိုးဖောက်ခဲ့သည်မှာ ကရင်ပြည်နယ်](#) တွင်ဖြစ်သည်။ ထို့အပြင် NCA တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပြီး ယင်းတို့သည် NCA အားကျောခိုင်းဖို့ရှိနေပြီး နောက်ထပ် NCA တွင် ပါဝင်သည့် ဒီမိုကရေစီနည်းကျရွေး ကောက်တင်မြှောက်အစိုးရကို စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးဖြစ်သည်။
- ကျန်းမားရေးကျွမ်းကျင်သူများ ဦးဆောင်သည့် အဖွဲ့နှင့် စင်ပြိုင် ဖွဲ့စည်းထားသော [စစ်တပ် ဦးဆောင်သည့် ရောဂါကူးစက်ရောဂါတုန့်ပြန်ရေးကော်မတီ](#) အပါအဝင် COVID-19 ကူးစက်ရောဂါအား တုန့်ပြန်မှုလုပ်ငန်းများသည် အင်မတန် စစ်ရေးစစ်ရာ ဆန်ပေသည်။ [ကရင်၊ ကချင်](#) နှင့် ရခိုင်ပြည်နယ်များရှိ Covid-19 စောင့်ကြည့်လေ့လာရေးအတွက်

တည်ထောင်ထားရှိသော တိုင်းရင်းသားကျန်းမာရေးစနစ် စစ်ဆေးရေးဂိတ် ၉ ခုအား တပ်မတော်မှ ဖျက်စီးခဲ့ (သို့မဟုတ်) အတင်းအကြပ်ပိတ်ပစ်ခဲ့ပါသည်။

- လက်ရှိ ဘက်ဂျက်ဦးစားပေးမှုများအရ မြန်မာနိုင်ငံသည် ပြည်ပကျူးကျော်ရန်စသည့် ရန်သူများမရှိသော်လည်း [ကျန်းမာရေးဝန်ကြီးဌာနသည်](#) [ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်၏သုံးပုံတစ်ပုံ](#) (၂၀၁၁၉-၂၀၂၀ အတွက် အမေရိကန်ဒေါ်လာ ၈၈၃ သန်း) သာ ရရှိသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် [လူတစ်ဦး ချင်းစီ၏ကျန်းမာရေးစောင့်ရှောက်မှု အတွက် သုံးစွဲမှုသည်](#) တစ်ကမ္ဘာလုံးတွင် နံပါတ် ၁၆၁ (အမေရိကန်ဒေါ်လာ ၅၉) တွင်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်အထိ မြန်မာနိုင်ငံတွင် လူ ၁၀၀၀ လျှင် ဆေးရုံအိပ်ရာတစ်ခုထက်နည်းပါး၍ ရှိသည်။ Covid-19 စစ်ဆေးမှုသည် မြို့ကြီးသုံးမြို့တွင်သာစစ်ဆေးနိုင်သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အစိုးရသည် [COVID-19 ကာကွယ်ဆေးထိုးရန်အတွက် ပြည်သူ့လူထုမှ ထည့်ဝင် လှူဒါန်းပေးရန်](#) ဆော်ဩခဲ့သည်။ ဤအတောအတွင်း စစ်တပ် သည်ဂျော်ဒန်နိုင်ငံမှ ဒီဇင်ဘာ ၂၀၂၀ တွင်အမေရိကန်ဒေါ်လာ ၃၈.၆ သန်းဖြင့် စစ်လေယာဉ်နှစ်စင်း [ဝယ်ယူခဲ့ပြီး](#) ရုရှားနိုင်ငံမှ ရေဒါစနစ်များ၊ ကိုယ်တိုင်ကျည်ထိုးနိုင်သော တာတိုပစ် လေကြောင်း ကာကွယ်ရေးစနစ်များနှင့် မောင်းသူမဲ့လေယာဉ်စနစ်များကို (စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်ကြေးရှိ) [ဝယ်ယူခဲ့သည်](#) (ဇန်နဝါရီ 2021) ။
- မြန်မာနိုင်ငံ၏ Covid-19 စီးပွားရေးကယ်ဆယ်ရေးအစီအစဉ် (ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖြင့်) သည် [နိုင်ငံ၏ အထိခိုက်လွယ်ဆုံးသူများကို ကူညီဖို့ရန်မဖြစ်နိုင်၊](#) အတိတ်ကလူထောင်ပေါင်းများစွာ ရွှေ့ပြောင်းခံရသောစီမံကိန်းများကဲ့သို့ လူထုကို ကာကွယ်ပေးထားမှုများ လျော့နည်းသော ကြီးမားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများသည် ရပ်ရွာလူထုများကို ထိခိုက်နိုင်ပါသည်။ ယင်းအချက်နှင့် ယခုစစ်တပ်မှ အာဏာရယူထားမှုများသည် [IFI များမှ ဒေါ်လာဘီလီယံနှင့် ချီသော ချေးငွေများ](#) နှင့် နိုင်ငံအလိုက်သန်းပေါင်းရာချီသော အကူအညီများ (ဥပမာ - [မြီတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ်နှင့် ကိုရီးယား](#)) တို့ကြောင့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဖို့ရန် နှင့် နောက်ထပ် မေးခွန်းများ အတွက် ကျေးဇူးပြု၍ အောက်ဖော်ပြပါတွင် ဆက်သွယ်ပါ။